



Bai: Je; we' qo,


ဘဲနှင့် ကြွက်





Ganhae" Bai: Je; we' Qo, Wa
Byin cao:Ngaid Ko" Ga".

အရင်တုန်းကဘဲနှင့်ကြက် မိတ်ဆွေဖြစ်ကြတယ်။



Bai: Je; Wa Qo, re Zam Go" Poe
Ye: Lang: Ein: Lhaung: Ga".

ဘဲက ကြက်ကို “ဇမ်ဂေါပွဲသွားရအောင်”လို့ ပြောတယ်။



Qo, Wa Bai: Je; re Zam Go" Poe
Khai: Mae Jo; Ra"
Ga: Myid' ra".

ကြက်က ဘဲကို “ဇမ်ဂေါပွဲဘယ်မှာရှိလဲ”လို့ မေးတယ်။




Bai: Je; wa Qo, Re Tho Shaid'
Vogaung: Mae Jo; Ga:Ta" Ra".

ဘဲက ကြက်ကို “ဟိုဘက်ရွာမှာရှိတယ်”လို့ ပြောတယ်။




Ai Lao" qo, wa bai: je; re Gai
Va" Nga" Shid' Yaug Daga"
Ye: Lang: ga; ta" ra".

“ကောင်းပြီ တို့နှစ်ယောက် အတူတူသွားစို့”။




Bai: Je; wa Qo, re Byin cao:
Myhi" we" Ngo re Lao" Shi: La,
ga: Ta" Ra".

ဘဲကကြက်ကို “သူငယ်ချင်းငှါကိုစောင့်ဦး” လို့ပြောတယ်။




Dakhyi" Joe" Au: Qid Zo:
Gyaung:
Dalam: Re Myao Ko" Ga".

တစ်နေရာရောက်တော့ စမ်းချောင်းတစ်ခု တွေ့ကြသတဲ့။



Qo, Wa Bai: Je; Re Byincao:
Myhi" Ngo Tho Te' M-qo"
Gau: Lo: Ga: Ta" Ra".

ကြက်ကဘဲကို “သူငယ်ချင်း ငါ့ဟိုဘက်ကမ်းမကူးနိုင်တော့ဘူး”
လို့ပြောတယ်။




Bai: Je; wa Qo, re Pe" D-gaung
Yug Byin cao: Myhi" Nao re
Ngo Jhui" Gau: Nae"
Ga: Dam: Ta" Ra".

ဘဲကကြက်ကို “မပူပါနဲ့ သူငယ်ချင်း မင်းကို ငါခေါ် ကူးပွဲမယ်”
လို့ ပြန် ပြောတယ်။



Ai Lao" Bai: Je; Wa Qo, re Yao"
Dao Kao" Mae Kai Mung:
Tho Te' Khyo Gau" Lo" Ako".

ဒါနဲ့ဘဲက ကြက်ကိုသူ့ကျောပေါ်တင်ပြီး
ဟိုဘက်ကမ်းကိုကူးသွားကြတယ်။



Bai: Je; we' Qo, wa Zam Go"
Poe Jo; ra" Khyo Ngau Bau" Ru
we' Joe" Ye" Lo" ko" Ga".

ဘဲနှင့်ကြက်ဟာ ဇမ်ဂေါ်ပွဲရိုတဲ့
ကမ်းဘက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရောက်သွားကြသတဲ့ကွယ်။



JJ



ဂျိမ်းဖော စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ “ဘဲနှင့်ကြက်” ပုံပြင်အား
လောဝေါ် စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဘာသာပြန်ဆိုသည်။

